

## သီးခြားစာသင်တန်း-စာအုပ်စာရင်း

- |   |   |
|---|---|
| <ul style="list-style-type: none"> <li>၁။ ရွှေမာတိကာပိဋ် ✓</li> <li>၃။ ပါတိပေကင်ဘာဋီ</li> <li>၅။ ကမိဋီကာ</li> <li>၇။ ကဗျည်းသဒ္ဒါကြီးပိဋ် ✓</li> <li>၉။ ကဗျည်း ဘာဋီ ပ+၃</li> <li>× ၁၁။ သဒ္ဒါကြီးပိဋ်(ဦးထွန်းတင်ဖျ)</li> <li>× ၁၃။ ပုဒ်စစ် ✓</li> <li>× ၁၅။ သပြေကန်သဒ္ဒါကြီး(ပ-၃-တ)</li> <li>× ၁၇။ ရွှေ ဇီကာ</li> <li>၁၉။ ဇီကာကျော်ပိဋ်</li> <li>၂၀။ မထီပုဉ္ဇူသာရဇီကာ</li> <li>× ၂၂။ သင်္ဂြိုဟ်ပို့ချရက်(ဦးပညိဉ္ဇူဖျ)</li> <li>၂၅။ ဇီကာကျော်နိဿယ(ဘာဋီဖျ)</li> <li>၂၇။ အတိတ်စာနိဋီကာ</li> <li>× ၂၉။ ဘေဒေဗိဗ္ဗတစာဓိ</li> <li>× ၃၀။ ကမ္ဘာ့ယနေသာရမကကသနီ</li> <li>× ၃၃။ ဘေဒေဗိဗ္ဗပုတ်စု(မနိမိနိ)</li> <li>× ၃၅။ ယမိုက်အရကောက် ✓</li> <li>× ၃၇။ မာ-ဇာလက်ဆောင် ✓</li> <li>× ၃၉။ ဓမ္မဓွန်းပေတင်(ဦးကောက္ကဉ္ဇည)</li> <li>× ၄၁။ ဆန်းနိဿယ(ဘာဋီ)</li> <li>× ၄၃။ ဆန္ဒာသာရတ္ထဒီပက</li> </ul> | <ul style="list-style-type: none"> <li>၂။ ကမိဗဂ္ဂကထာ ✓</li> <li>၄။ ကမိဘာဋီ ပ+၃</li> <li>၆။ ပါတိပေကဗုဒေဓိနီ ✓</li> <li>၈။ ရှုပသိဒ္ဓိပိဋ် ✓</li> <li>၁၀။ ရွှေ ဘာဋီ ပ+၃ ×</li> <li>၁၂။ ရှုပသိဒ္ဓိအဓိပ္ပာယ်(ဦးပညိဉ္ဇူတင်သဖျ) ×</li> <li>၁၄။ ပုဒ်စစ်ကတ္တီ ✓</li> <li>၁၆။ ရွှေ ကတ္တီ ×</li> <li>၁၈။ သင်္ဂဟပိဋ် ✓</li> <li>၂၀။ သင်္ဂြိုဟ်ဘာဋီ</li> <li>၂၂။ မနိမိနိဋီကာကျော်အခြေ ✓</li> <li>၂၄။ ပရမတ္ထဒီပနီ ✓</li> <li>၂၆။ အတိတ်စာနိဋီ ✓</li> <li>၂၈။ ဘေဒေဗိဗ္ဗတဘာဋီ</li> <li>၃၀။ ဘေဒေဗိဗ္ဗပကကသနီ ✓</li> <li>၃၂။ ဘေဒေဗိဗ္ဗ(၃)ကျမ်းတွဲ ✓</li> <li>၃၄။ ယမကအသင်္ဂြိုဟ်(၆၅)ကျမ်းတွဲ ✓</li> <li>၃၆။ မာ-ဇာအရကောက်</li> <li>၃၈။ ယမကလက်ဆောင်</li> <li>၄၀။ သဒ္ဒါအခြေပုံ(အောင်ကျော်သက်) ×</li> <li>၄၂။ ဆန္ဒမေဓနီ ✓</li> </ul> |
|---|---|

## သီးခြားစာချုပ်တန်း-စာအုပ်စာရင်း

- |   |  |
|---|--|
| <ul style="list-style-type: none"> <li>၁။ ပါရာဇိကထပ်အဋ္ဌကထာ(ပ-၅)</li> <li>၃။ ပါရာဇိကထပ်ဘာဠီ(၄-၀၅)</li> <li>၄။ ဝိဂ္ဂဟနိဗ္ဗာန်ကောသလင်္ဂကျမ်း</li> <li>၅။ သာဓုတ္တဇီပနီဇီကာ(ပ-၅)</li> <li>၆။ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ</li> <li>၇။ သီလက္ခန္ဓဝိက္ခယသုတ်(ပ-၅)</li> <li>၈။ သီလက္ခန္ဓာ ဘာဠီ (၄-၀၅)</li> <li>၉။ သီလက္ခန္ဓာမိတ္တအဆုံးအဖြတ်ကျမ်းတက်</li> <li>၁၀။ နီ ဝိက္ခယသုတ်(ပ-၅)</li> <li>၁၁။ အဋ္ဌသာလိနီနိသျှ(ပြည်မှတင်)</li> <li>၁၂။ အဋ္ဌသာလိနီမိတ္တနိဗ္ဗယ(ဦးဓမ္မသာမိ)</li> <li>၁၃။ မူလဇီကာ</li> <li>၁၄။ အဋ္ဌသာလိနီအဋ္ဌကထာ</li> </ul> | <ul style="list-style-type: none"> <li>၂။ ပါရာဇိကထပ်ဝိက္ခယသုတ်(ပ-၅) ✕</li> <li>၄။ ပါရာဇိကထပ်နိသျှ(မအုမှ-၄၀၅)</li> <li>၆။ ပဒေသနာမုတ္တိဟောရတ္တဇီပနီ ✕</li> <li>၇။ မိတ္တနိဗ္ဗယ(ဦးပညာထံဟ) ✕</li> <li>၈။ သီလက္ခန္ဓဝဂ္ဂဇီကာ(ပ-၅)</li> <li>၉။ သီလက္ခန္ဓာအခြေသစ်(ပ-၅-၀၅) ✕</li> <li>၁၀။ သီလက္ခန္ဓာနိသျှ(မအုတ္တုဗ္ဗပ-၅)</li> <li>၁၁။ သီလက္ခန္ဓာဂစ္ဆိ ✕</li> <li>၁၂။ အဋ္ဌသာလိနီ ဘာဠီ(၄-၀၅)</li> <li>၁၃။ အဋ္ဌသာလိနီဂစ္ဆိသစ် ✕</li> <li>၁၄။ အဋ္ဌသာလိနီမိတ္တနိဗ္ဗ(ပ-၅) ✕</li> <li>၁၅။ သက္ခမမဇ္ဈနိပဟောင်း ✕</li> <li>၁၆။ မေဂါကိမြိုင်မှတ်စုများ ✕</li> </ul> |
|---|--|